



# လံာ်ပတံထီၣ်လၢတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢဒီးတၢ်မၤစၢၤလိးတၢ်အပူၤတဖၣ်

➔ ပတံထီၣ်ချ့ဒိၣ်လၢအအိၣ်လၢအ့ထၢၣ်န့းအဖီခိၣ်ဖဲ **HealthCare.gov**

Form Approved  
OMB No. 0938-1213



## သူလံာ်ပတံထီၣ် အဝဲအံာ်ဒ်သိးနကထံၣ် န့ၣ်တၢ်ကျါဘၢဒ်လဲၣ် တကလုာ်လၢအ ကြၢးဝဲဘဉ်ဝဲဒီးန့ၣ်

- ပုၤနီၣ်တဂၤပတံထီၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢဒ်လဲၣ်လၢအပူၤဘဉ်အတၢ်ရဲၣ်တၢ်ကျါလၢအပူၤတဖၣ်တၢ်ကျါဘၢလၢပုၤပုၤဒ်သိးအကမၤစၢၤန့ၣ်လၢအကဆိၣ်ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့.
  - နခိသ့ကျိၣ်စုလၢအသိးလၢတၢ်ဟ့ၣ်ကဒါကျါန့ၣ်လိးန့ၣ်စၢၤန့ၣ်တၢ်ကျါဘၢဒ်လဲၣ်အပူၤလၢအကဆိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢအကီၢ်န့ၣ်သ့ဝဲဒၣ်တဘျီယီၣ်န့ၣ်လီၤ.
  - တၢ်ကျါဘၢလၢအကလိမ့တမ့ၢ်အပူၤစၢၤလဲၣ်ဒ်ဒ့း(Medicaid)မ့တမ့ၢ်ဖိသၣ်အတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢဒ်လဲၣ်တၢ်ကျါ(CHIP).
- တနံၣ်န့ၣ်နမ့ၢ်ဒီးန့ၣ်တၢ်ဘူးတၢ်လဲၣ်အါထဲသိးဒီး\$97,200 (လၢဟံၣ်ဖိယီၣ်ဖိဒဂၤအကီၢ်)ဘဉ်ဆဉ်ဘဉ်သ့ၣ်နကကြၢးဝဲဘဉ်ဝဲလၢနကန့ၣ်ကလိမ့တမ့ၢ်မၤန့ၣ်တၢ်အပူၤဘဉ်တၢ်ရဲၣ်တၢ်ကျါသ့ဝဲဒၣ်န့ၣ်လီၤ.



## မတၤသ့ၣ် တဖၣ်လၢအသူလံာ်ပတံထီၣ် အဝဲအံာ်သ့န့ၣ်လဲၣ်?

- သူလံာ်ပတံထီၣ်အဝဲအံာ်ဒ်သိးနကပတံထီၣ်န့ၣ်ဟံၣ်ဖိယီၣ်ဖိတဂၤတဂၤန့ၣ်တက့ၢ်.
- န့ၣ်မ့တမ့ၢ်နဖီမ့ၢ်အိၣ်ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢဒ်ဆဉ်ပတံထီၣ်တက့ၢ်.ဘဉ်သ့ၣ်သ့ၣ်နကကြၢးဒီးတၢ်ကျါဘၢလၢအပူၤဘဉ်မ့တမ့ၢ်အကလိမ့န့ၣ်လီၤ.
- နမ့ၢ်ပုၤသဘျီန့ၣ်သူလံာ်ပတံထီၣ်လၢအဖုၣ်တဘျီသ့လီၤ.လဲၣ်ကျါဖဲ **HealthCare.gov**
- ဟံၣ်ဖိယီၣ်လုာ်ဒီးပုၤလၢအဟဲန့ၣ်လီၤအထံၣ်ကီၢ်အပူၤတဖၣ်ပတံထီၣ်သ့ဝဲဒၣ်န့ၣ်လီၤ.နမ့ၢ်တကြၢးဒီးတၢ်ကျါဘၢန့ၣ်ဘဉ်ဆဉ်ပတံထီၣ်လၢနဖီမ့ၢ်အကီၢ်သ့ဝဲဒၣ်န့ၣ်လီၤ.နတၢ်ပတံထီၣ်န့ၣ်တမၤဘဉ်ဒီးန့ၣ်ဟဲလီၤအထံၣ်ကီၢ်ပုၤအပတီၢ်မ့တမ့ၢ်တၢ်ခွဲးတၢ်ယာ်လၢနကကထီၣ်ဘဉ်ပုၤဟဲအၣ်လီၤမ့တမ့ၢ်ထံဖိကီၢ်ဖိအပတီၢ်န့ၣ်ဘဉ်.
- ပုၤမ့ၢ်ပုၤပုၤလဲၣ်စၢၤန့ၣ်လံာ်ပတံထီၣ်အဝဲအံာ်တဂၤန့ၣ်.နကဘဉ်မၤပုၤလဲၣ်တၢ်ပိၣ်ထွဲ(ဂ)န့ၣ်လီၤ.



## တၢ်လၢဘဉ်သ့ၣ်သ့ၣ်နကဘဉ် ပတံထီၣ်

- စီၤဂုၤနီၣ်ဂံၢ်(မ့တမ့ၢ်လံာ်တၢ်ကွဲးနီၣ်ကွဲးယၢ်အနီၣ်ဂံၢ်လၢပုၤလၢအဟဲန့ၣ်လီၤအထံၣ်ကီၢ်အပူၤလၢအကြၢးဝဲဘဉ်ဝဲဒီးလိၣ်ဘဉ်တၢ်ကျါဘၢ).
- တၢ်မၤလီၤဒီးတၢ်ဟဲန့ၣ်အတၢ်ဂ့ၢ်တၢ်ကျါလၢနဟံၣ်ဖိယီၣ်ဖိကိးဂၤဒီးအကီၢ်(အဒိ.စးထီၣ်လၢခွဲးကူၣ်ခဲတဖၣ်.ဒၣ်ဘျီယုၣ်ထူW2.မ့တမ့ၢ်တၢ်ဘူးတၢ်လဲၣ်ဒီးတၢ်ခိတၢ်သ့လံာ်တၢ်ဟဲဖျါတဖၣ်).
- ကျဲသန့နီၣ်ဂံၢ်တဖၣ်လၢတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢဒ်လဲၣ်အံၤ.
- တၢ်ဂ့ၢ်တၢ်ကျါဘဉ်ယးဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢလၢအဘဉ်ယးဒီးတၢ်မၤတမံၤဂ့ၢ်တမံၤဂ့ၢ်န့ၣ်အိၣ်စ့ၢ်ကိးလၢနဟံၣ်ဖိယီၣ်ဖိအကီၢ်န့ၣ်လီၤ.



## ဘဉ်မန့ၢ်အယီၤလၢပယုထီၣ် တၢ်ဂ့ၢ်တကျါအဝဲအံာ်န့ၣ်လဲၣ်?

ပသံကွၢ်ဘဉ်ယးဒီးတၢ်ဟဲန့ၣ်ဒီးတၢ်ဂ့ၢ်တကျါအဂၤတဖၣ်န့ၣ်မ့ၢ်ဒ်သိးပကဒုးသ့ၣ်ညါန့ၣ်ဘဉ်ယးဒီးတၢ်ကျါဘၢဒ်လဲၣ်သ့ၣ်တဖၣ်လၢနကန့ၣ်ဘဉ်သ့ဒီးမ့ၢ်နကဒီးန့ၣ်တၢ်မၤစၢၤတမံၤမံၤလၢကလိးစၢၤတၢ်အပူၤသ့န့ၣ်လီၤ.ပကဟံၣ်ယာ်တၢ်ဂ့ၢ်တကျါလၢနဟ့ၣ်ပုၤန့ၣ်ခူသ့ၣ်ဒီးဘဉ်ဘဉ်ဘၢဘၢဒ်တၢ်သိၣ်တၢ်သိၣ်အသိးန့ၣ်လီၤ.လၢကက့ၢ်ဘဉ်ယးဒီးတၢ်တဂၤတၢ်ဘဉ်တၢ်ဘၢအကီၢ်.လဲၣ်ထီၣ်ကွၢ်**HealthCare.gov** မ့တမ့ၢ်ကွၢ်တၢ်န့ၣ်လီၤတဖၣ်တက့ၢ်!



## ဆူညါန့ၣ်တၢ်မန့ၢ်ကကဲထီၣ် အသးလဲၣ်?

ဆူၣ်န့ၣ်လံာ်ပတံထီၣ်လၢတၢ်မၤပုၤအီၤဝဲ.တၢ်ဆဲးလီၤဝဲ.တၢ်တဘျီန့ၣ်ဆူၣ်အိၣ်ဆိးလီၤကျါလၢအအိၣ်ဖျါလၢလံာ်ကဘျီပုၤ ၇ န့ၣ်တက့ၢ်.တၢ်ဂ့ၢ်တကျါလၢပယုန့ၣ်တဖၣ်န့ၣ်မ့ၢ်တဆိၣ်ခဲလၢဘဉ်ဆဉ်.ဆဲးလီၤနမံၤဒီးတိၣ်ထီၣ်စါန့ၣ်လံာ်ပတံထီၣ်န့ၣ်တက့ၢ်.ပကဟံၣ်ထွဲထီၣ်ဒီးန့ၣ်လၢတၢ်အံၤအံၤအတီၢ်ပုၤ.ဒီးပမ့ၢ်လိၣ်ဘဉ်အါထီၣ်တၢ်ဂ့ၢ်တကျါန့ၣ်နကဒီးန့ၣ်ဘဉ်လိတဲစိတဲလၢတၢ်ဆါတၢ်ပုၤအလီၤန့ၣ်လီၤ.နကဒီးန့ၣ်ဘဉ်တၢ်ကြၢးဝဲဘဉ်ဝဲဒီးတၢ်ယုထၢတၢ်ဆါတၢ်အလံာ်ပရၢန့ၣ်လၢလံာ်ဒၢပုၤဖဲန့ၣ်လံာ်ပတံထီၣ်န့ၣ်သ့.အသးဆူညါတပတီၢ်ဝဲ.အလီၤခဲန့ၣ်လီၤ.နမ့ၢ်တန့ၣ်ဟူတၢ်လၢပအိၣ်ဘဉ်န့ၣ်.ဆဲးကျါတၢ်ဆါတၢ်ပုၤတၢ်ကိးအလီၤခါသးန့ၣ်တက့ၢ်.နမ့ၢ်ပုၤလဲၣ်လံာ်ပတံထီၣ်အဝဲအံာ်န့ၣ်အမိပညီတမ့ၢ်လၢနကဘဉ်ပုၤတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢန့ၣ်ဘဉ်.



## န့ၣ်ဘဉ် တၢ်မၤစၢၤလၢလံာ်ပတံထီၣ် အံၤအကီၢ်

- ညုၣ်ညါန့ၣ်: **HealthCare.gov**
- လိတဲစိ ကိးတၢ်ဆါတၢ်ပုၤတၢ်ကိးအလီၤခါသးန့ၣ်ဖဲ တဖၣ်န့ၣ်ကိး 1-855-889-4325 တက့ၢ်.1-800-318-2596 တက့ၢ်.ပုၤလၢအသ့ TTY တဖၣ်န့ၣ်ကိး 1-855-889-4325 တက့ၢ်.
- လၢနီၣ်ကစၢ်.ပုၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်လၢနဟံၣ်ဖိကိးလၢအမၤစၢၤန့ၣ်သ့န့ၣ်အိၣ်သ့ၣ်လီၤ.လဲၣ်ထီၣ်ကွၢ်**HealthCare.gov**မ့တမ့ၢ်ကိးတၢ်ဆါတၢ်ပုၤတၢ်ကိးအလီၤခါသးန့ၣ်ဖဲ 1-800-318-2596 လၢကန့ၢ်အါထီၣ်တၢ်ဂ့ၢ်တကျါအကီၢ်န့ၣ်တက့ၢ်.
- ကျိၣ်အဂၤတဖၣ်. နမ့ၢ်လိၣ်ဘဉ်တၢ်မၤစၢၤလၢတမ့ၢ်အဲကလဲးကျိၣ်ဘဉ်န့ၣ်.ကိး1-800-318-2596ဒီးဝဲဘဉ်ပုၤလၢအမၤစၢၤပုၤတၢ်တဖၣ်န့ၣ်လၢကျိၣ်လၢနလိၣ်ဘဉ်န့ၣ်တက့ၢ်.ပကမၤန့ၢ်န့ၣ်တၢ်မၤစၢၤလၢအတလၢာ်ဘူးလဲဘဉ်န့ၣ်လီၤ.

န့ၣ်အိၣ်ဒီးတၢ်ခွဲးတၢ်ယာ်လၢနကဒီးန့ၣ်ဘဉ်တၢ်ဂ့ၢ်တကျါလၢကျါအဂၤဘဉ်ယးဒီးတၢ်အဝဲအံာ်န့ၣ်လီၤ.နမ့ၢ်တၢ်လၢနဘဉ်တၢ်ကွၢ်တလီၤန့ၣ်.န့ၣ်အိၣ်စ့ၢ်ကိးဒီးတၢ်ခွဲးတၢ်ယာ်လၢနကတီၣ်ဖျါထီၣ်တၢ်ကုးကဒုၣ်တဖၣ်န့ၣ်လီၤ.လဲၣ်ထီၣ်ကွၢ် **cms.gov/about-cms/agency-information/aboutwebsite/cmsnondiscriminationnotice.html**,မ့တမ့ၢ်ကိးတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘၢဒ်လဲၣ်အါထီၣ်တၢ်ပုၤအလီၤခါသးဖဲ 1-800-318-2596လၢတၢ်ကမၤန့ၢ်အါထီၣ်တၢ်ဂ့ၢ်တကျါအကီၢ်န့ၣ်တက့ၢ်.ပုၤလၢအန့ၢ်တအါဒီးသ့ TTY တဖၣ်န့ၣ်ကိး 1-855-889-4325 တက့ၢ်.

PRAတၢ်ဟဲဖျါထီၣ်လံာ်ဂၤလီၤ. ဒ်အဖျါဖဲလံာ်တၢ်ထုးစၢၤလီၤတၢ်ကွဲးနီၣ်ကွဲးယၢ်အဖုၣ်တၢ်သိၣ်တၢ်သိၣ်(PRA)လၢဝဲဉ္ဇးန့ၣ်န့ၣ်.မ့တမ့ၢ်ဘဉ်လၢတၢ်ဒုးန့ၣ်ဖျါထီၣ်လၢပမၤဆၢဒီးစုတီၢ်ဟဲဝဲဒၢဒါ(OMB)အနီၣ်ဂံၢ်လၢအဆိးသးလၢတၢ်ဟဲဖျါထီၣ်တၢ်ဂ့ၢ်တကျါအဝဲအံာ်န့ၣ်လဲၣ်ဝဲ ၀၉၃၀-၁၃၉၁ န့ၣ်လီၤ.တၢ်ဆၢကတီၢ်လၢ တၢ်လိၣ်ဘဉ်လၢတၢ်ကမၤပုၤတၢ်ဟဲဖျါထီၣ်တၢ်ဂ့ၢ်တကျါအဝဲအံာ်န့ၣ်တၢ်ဒုးတယးလၢကယံာ်ဝဲဒၣ်တဂၤန့ၣ် ၄၅မံးနံးယံာ်ယုၣ်.ယုၣ်ဒီးတၢ်ဆၢကတီၢ်လၢတၢ်ကွၢ်ကဒါကျါန့ၣ်လီၤတဖၣ်.ယုၣ်ကွၢ်တၢ်ဂ့ၢ်တကျါလၢအဆိၣ်တၢ်လဲၣ်တဖၣ်.ဟဲဖျါထီၣ်အါထီၣ်တၢ်ဂ့ၢ်တကျါလၢအလိၣ်ဒီးတဖၣ်.ဒီးမၤပုၤဒီးကွၢ်ကဒါကျါတၢ်ဂ့ၢ်တကျါတၢ်ဟဲဖျါထီၣ်တဖၣ်န့ၣ်လီၤ.နမ့ၢ်ဆဲးဒီးဟဲဖျါထီၣ်အါထီၣ်ဘဉ်ယးတၢ်ဒုးတယးတဖၣ်မ့တမ့ၢ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးဘဉ်ယးတၢ်မၤဂ့ၢ်တမံၤလံာ်ပတံထီၣ်တဘျီအံၤန့ၣ်.ဝဲသးစူၤကွဲးလံာ်ဆူၣ်ယုၣ် 7500 Security Boulevard, အဲPRA Reports Clearance Officer, Mail Stop C4-26-05, Baltimore, Maryland 21244-1850တက့ၢ်.



ဝံသးစူၤကွဲးလၢလံာ်မဲၣ်ဖျၢၣ်အခိၣ်သ့ထီၣ်ဒီးဘိထိထံအသ့မ့တမ့ၢ်အလါအဲးပုၤအလွဲၤန့ၣ်တက့ၢ်.  
မၢပွဲၤလီၤတၢ်လီၤကဝီၤ ( ) ဒီးအံၤ → ●

### အပတီၢ် 1: တဘဉ်ပုၤဘဉ်ယးဒီးနနီၢ်ကစၢ်အဂ့ၢ်.

(လၢနလံာ်ပတံထီၣ်အဂီၢ်န့ၣ်ပလိၣ်ဘဉ်ပုၤယးပုၤတဂၤလၢဟံၣ်ပုၤလၢအကကဲထီၣ်ပုၤလၢတၢ်ဆဲးကျၢအဂီၢ်န့ၣ်လီၤ.)

1. မၢဒိၣ်ထံး	မၢခၢၣ်သး	မၢကတၢ်	Suffix
[Blank space]			
2. အိၣ်ဟံၣ်လီၤကျဲး(မ့ၢ်တအိၣ်ဘဉ်ဒီးဟံးလီၤတက့ၢ်.)			3. ဒၤဒီးဖိနီၣ်ဂံၢ်
[Blank space]			[Blank space]
4. ဝုၢ်မံၤ	5. ကီၢ်စဲၣ်မံၤ	6. မဲးဒီးတၢ်ဆူၤလံာ်ပရၢတၢ်လီၤဟံၣ်ကဝီၤနီၣ်ဂံၢ်	7. ကီၢ်ရၣ်,ကဝီၤဖိမ့တမ့ၢ်ကီၢ်ဆဉ်
[Blank space]	[Blank space]	[Blank space]	[Blank space]
8. တၢ်ဆူၤလံာ်ပရၢလီၤကျဲး(မ့ၢ်လီၤဆိလံာ်ဒီးအိၣ်ဟံၣ်လီၤကျဲး)			9. ဒၤဒီးဖိနီၣ်ဂံၢ်
[Blank space]			[Blank space]
10. ဝုၢ်မံၤ	11. ကီၢ်စဲၣ်မံၤ	12. မဲးဒီးတၢ်ဆူၤလံာ်ပရၢတၢ်လီၤဟံၣ်ကဝီၤနီၣ်ဂံၢ်	13. ကီၢ်ရၣ်,ကဝီၤဖိမ့တမ့ၢ်ကီၢ်ဆဉ်
[Blank space]	[Blank space]	[Blank space]	[Blank space]
14. မ့ၢ်ဆါဒီးလီၤတဖၣ်နီၣ်ဂံၢ် ( [ ] [ ] [ ] ) [ ] [ ] [ ] - [ ] [ ] [ ] [ ]		15. မ့ၢ်ဟါဒီးလီၤတဖၣ်နီၣ်ဂံၢ် ( [ ] [ ] [ ] ) [ ] [ ] [ ] - [ ] [ ] [ ] [ ]	
16. နအိၣ်ဒီးဒီးန့ၣ်ဘဉ်တၢ်ဂ့ၢ်တၢ်ကျဲးဘဉ်ယးဒီးလံာ်ပတံထီၣ်အံၤန့ၣ်လၢလီၤပရၢ(email)မၤ ..... <input type="radio"/> အိၣ် <input type="radio"/> တအိၣ်ဘဉ် လီၤပရၢ [Blank space]			
17. နယုထၢကတီၢ်ကျိၣ်မနုၤလဲၣ်?နယုထၢကွဲးကျိၣ်မနုၤလဲၣ်?			
[Blank space]			

### အပတီၢ် 2: တဘဉ်ပုၤဘဉ်ယးဒီးနဟံၣ်ဖိယိဖိအဂ့ၢ်.

မတၢ်သ့ၣ်တဖၣ်လၢနလိၣ်ဘဉ်ထၢန့ၣ်လီၤလၢလံာ်ပတံထီၣ်တဘဉ်အံၤအပူၤန့ၣ်လဲၣ်?

မၢပွဲၤလီၤအပတီၢ် ၂ အလံာ်ကဘျဲးတဖၣ်လၢနဟံၣ်ဖိယိဖိကိးဂၤဒဲးအဂီၢ်,နဟံၣ်ဖိယိဖိလၢအမ့ၢ်အိၣ်တၢ်လဲးဒီးတၢ်ကျၢၢ်ဘၢဒၣ်လဲၣ်အဂီၢ်.တၢ်ဂ့ၢ်တၢ်ကျဲးလၢအအိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပူၤန့ၣ်  
မၢစၢၤပုၤဒ်သိးပကမၤလီၤတၢ်လၢပုၤကိးဂၤဒဲးဒီးန့ၣ်ဘဉ်တၢ်ကျၢၢ်ဘၢလၢအဂၤကတၢ်န့ၣ်လီၤ.တၢ်မၤစၢၤဆဲးအါဒီးတၢ်ရဲၣ်တၢ်ကျဲးလၢနတြးဝဲဘဉ်ဝဲအဂီၢ်န့ၣ်ဒီးသန့ထီၣ်အသးလၢနဟံၣ်  
ဖိယိဖိအနီၣ်ဂံၢ်ဒီးအတၢ်ဟဲန့ၣ်တဖၣ်န့ၣ်လီၤ.နမ့ၢ်တအၢ်န့ၣ်ပတဂၤကဘဉ်ဒီးအဝဲသ့ၣ်မ့ၢ်အိၣ်လဲးဒီးအတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢလဲၣ်န့ၣ်.နတၢ်တြးဝဲဘဉ်ဝဲဒီးတၢ်ယုထၢန့ၣ်ကဘဉ်ဒီးဘဉ်ထံးသ့ဝဲဒၣ်န့ၣ်လီၤ.

- လၢပုၤဒိၣ်တုၣ်ခိၣ်ပွဲၤလၢအလိၣ်ဘဉ်တၢ်ကျၢၢ်ဘၢ
- အဝဲသ့ၣ်မ့ၢ်တတီၣ်ထီၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢလၢအကစၢ်ဒၣ်ဝဲဘဉ်ဆဉ်.ထၢန့ၣ်ယုၢ်ပုၤသ့ၣ်တဖၣ်အံၤတက့ၢ်.
- မါ/ဝါ
  - ဖိခွါ/ဖိမ့ၢ်တဂၤတဂၤလၢအသးစၢ်န့ၣ် ၂၁န့ၣ်လၢအအိၣ်လၢဟံၣ်ပုၤ.ဟံးယုၢ်ဒီးဖိယိဖိတဖၣ်
  - ပုၤအဂၤလၢအမံၤအိၣ်လၢတၢ်ဒုးခိသ့အလံာ်တက့ၢ်တဘဉ်ယီအပူၤ(ဟံးယုၢ်ဒီးဖိယိဖိလၢအသးစၢ်န့ၣ် ၂၁န့ၣ်လၢအဟံးယုၢ်လၢမိၢ်ပါအတၢ်ဒုးခိသ့အလံာ်တက့ၢ်အပူၤ)နတလိၣ်ပတံထီၣ်တၢ်မိတၢ်သ့တဖၣ်လၢနကဒီးန့ၣ်ဘဉ်  
တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢအဂီၢ်ဘဉ်.
- ဖိသၣ်လၢအသးစၢ်န့ၣ်ဒီး ၂၁န့ၣ်လၢအလိၣ်ဘဉ်တၢ်ကျၢၢ်ဘၢတဖၣ်အဂီၢ်
- အဝဲသ့ၣ်မ့ၢ်တတီၣ်ထီၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢလၢအကစၢ်ဒၣ်ဝဲဘဉ်ဆဉ်.ထၢန့ၣ်ယုၢ်ပုၤသ့ၣ်တဖၣ်အံၤတက့ၢ်
- မိၢ်ပါတဂၤတဂၤလၢ(မ့တမ့ၢ်မိၢ်ပါပါ)လၢအဝဲသ့ၣ်အိၣ်တပူၤယီ
  - ဒီပုၤဝဲတဂၤတဂၤလၢအဝဲသ့ၣ်အိၣ်တပူၤယီ
  - ဖိခွါမ့တမ့ၢ်ဖိမ့ၢ်တဂၤတဂၤလၢအဝဲသ့ၣ်အိၣ်တပူၤယီ.ယုၢ်ဒီးဖိယိဖိသ့ၣ်တဖၣ်
  - ပုၤအဂၤလၢအမံၤအိၣ်လၢတၢ်ဒုးခိသ့အလံာ်တက့ၢ်တဘဉ်ယီအပူၤ.နတလိၣ်ပတံထီၣ်တၢ်မိတၢ်သ့တဖၣ်လၢနကဒီးန့ၣ်ဘဉ်တၢ်အိၣ်ဆူၣ်အိၣ်ချ့အတၢ်ကျၢၢ်ဘၢန့ၣ်ဘဉ်.

### မၢပွဲၤလီၤအပတီၢ် ၂ လၢနဟံၣ်ဖိယိဖိတဂၤစုၣ်စုၣ်အဂီၢ်တက့ၢ်.

စးထီၣ်လၢနနီၢ်ကစၢ်,ဝဲဒီးထၢန့ၣ်လီၤပုၤဒိၣ်တုၣ်ခိၣ်ပွဲၤတဖၣ်ဒီးဖိသၣ်တဖၣ်န့ၣ်တက့ၢ်.ပုၤမ့ၢ်အိၣ်အါန့ၣ်ဒီးခံဂၤလၢနဟံၣ်ဖိယိဖိအပူၤန့ၣ်,နကဘဉ်ကူအါထီၣ်လံာ်ကဘျဲးတဖၣ်ဒီးဘျဲးစးယုၢ်အံၤန့ၣ်လီၤ.

နတလိၣ်ကတၢ်ကတီၢ်န့ၣ်တၢ်ဟဲန့ၣ်လီၤအူထံးကီၢ်အပူၤအတီၢ်ပတီၢ်မ့တမ့ၢ်ပုၤဂီၢ်တၢ်ဘဉ်ဘၢနီၣ်ဂံၢ်(ဖိၤဂ့ၢ်နီၣ်ဂံၢ်)လၢနဟံၣ်ဖိယိဖိလၢအတလိၣ်ဘဉ်တၢ်အိၣ်ဆူၣ်  
အိၣ်ချ့တၢ်ကျၢၢ်ဘၢတဖၣ်အဂီၢ်ဘဉ်.ပကမၤဟံးတၢ်ဂ့ၢ်တၢ်ကျဲးလၢနဟံၣ်ပုၤန့ၣ်ပုၤန့ၣ်ဒီးဘဉ်ဘဉ်ဘၢဘၢဒ်တၢ်သိၣ်တၢ်သိၣ်အသးန့ၣ်လီၤ.ပကသ့ဝဲဒၣ်နီၢ်တဂၤတၢ်ဂ့ၢ်တၢ်ကျဲးထဲဒၣ်ဝဲပမၤကွၢ်မ့ၢ်န့ၣ်ဘဉ်တၢ်အိၣ်ဆူၣ်အိၣ်  
ချ့တၢ်ကျၢၢ်ဘၢသ့တဖၣ်န့ၣ်လီၤ.

နလိၣ်ဘဉ်တၢ်မၤစၢၤလၢနလံာ်ပတံထီၣ်အဂီၢ်မၤ? လဲၣ်ထီၣ်ကွၢ် [HealthCare.gov](https://www.healthcare.gov), မ့တမ့ၢ်ကိးပုၤဖဲ 1-800-318-2596 တက့ၢ်. နလိၣ်ဘဉ်တၢ်မၤစၢၤလၢကျိၣ်တမ့ၢ်ဆဲးကလဲးကျိၣ်ဘဉ်န့ၣ်,ကိး 1-800-318-2596 ဒီးဝဲဘဉ်ပုၤလၢအမၤပုၤတၢ်တဖၣ်  
န့ၣ်လၢကျိၣ်လၢနလိၣ်ဘဉ်န့ၣ်တက့ၢ်.ပကမၤန့ၣ်တၢ်မၤစၢၤလၢအတလဲးလဲၣ်ဘဉ်န့ၣ်လီၤ.ပုၤလၢအသ့ TTYတဖၣ်န့ၣ်ကိး 1-855-889-4325တက့ၢ်.





## အပတီၢ် 2: ပှၤနီၣ်ဂံၢ် 1 (ဆဲးဒီးန့ၢ်ကစၢ်)

တၢ်ဖဲးတၢ်မၤခဲအံၤဒီးတၢ်ဟဲန့ၣ်တၢ်ဂ့ၢ်တၢ်ဂ့ၢ်

ဒီးလဲသး (အိၣ်ဒီးတၢ်မၤ): ခဲအံၤဆၢကတီၢ်န့ၣ်တၢ်မၤအိၣ်န့ၣ်.တဲဘၣ် ပှၤဘၣ်သးဒီးန့ၣ်တၢ်ဟဲန့ၣ်တက့ၢ်.စးထီၣ်ဒီးတၢ်သံကွၢ် ၂၁ တက့ၢ်.

တၢ်မၤတအိၣ်ဘၣ်: စၢ်ကဟံၣ်ဆူတၢ်သံကွၢ် ၃၁ တက့ၢ်.

မၤနီၣ်ကစၢ်တၢ်မၤ: စၢ်ကဟံၣ်ဆူတၢ်သံကွၢ် ၃၀ တက့ၢ်.

### တၢ်မၤခဲအံၤ 1

21. တၢ်မၤလီၢ်အမံၤ

a. တၢ်မၤလီၢ်အိၣ်ဆိးလီၢ်ကျဲ

b. ဝှံအမံၤ	c. ကီၢ်စဲၣ်အမံၤ	d. ဖဲးဒီးတၢ်ဆုၤလံာ်ပရၢတၢ်လီၢ်ဟ့ၣ်ကစၢ်နီၣ်ဂံၢ်	22. တၢ်မၤလီၢ်တဖၣ်နီၣ်ဂံၢ်
[ ]	[ ]	[ ]	( [ ] ) [ ] - [ ]

23. တၢ်ဘူးတၢ်လဲ/စ့ဟ့ၣ်မ့ၣ်(တချးလၢဟ့ၣ်တၢ်အမိ)  တန့ၣ်ရံၣ်တဘျီ  တန့ၣ်တဘျီ  ခဲန့ၣ်တဘျီ

\$ [ ]  တလါခဲဘျီ  တလါခဲဘျီ  တန့ၣ်တဘျီ

24. မၤတၢ်န့ၢ်ရံၣ်တၢ်ထီလူလၢတန့ၣ်ဘၣ်တန့ၣ် [ ]

### တၢ်မၤခဲအံၤ 2: (နတၢ်မၤအဂၢၢ်တဖၣ်မ့ၢ်အိၣ်ဒီးဒီးလိာ်ဘၣ်အါထီၣ်တၢ်လီၢ်န့ၣ်,ဘျးစဲလံာ်ကတၢ်ဒီးလံာ်အံၤတက့ၢ်.)

25. တၢ်မၤလီၢ်အမံၤ

a. တၢ်မၤလီၢ်အိၣ်ဆိးလီၢ်ကျဲ

b. ဝှံအမံၤ	c. ကီၢ်စဲၣ်အမံၤ	d. ဖဲးဒီးတၢ်ဆုၤလံာ်ပရၢတၢ်လီၢ်ဟ့ၣ်ကစၢ်နီၣ်ဂံၢ်	26. တၢ်မၤလီၢ်တဖၣ်နီၣ်ဂံၢ်
[ ]	[ ]	[ ]	( [ ] ) [ ] - [ ]

27. တၢ်ဘူးတၢ်လဲ/စ့ဟ့ၣ်မ့ၣ်(တချးလၢဟ့ၣ်တၢ်အမိ)  တန့ၣ်ရံၣ်တဘျီ  တန့ၣ်တဘျီ  ခဲန့ၣ်တဘျီ

\$ [ ]  တလါခဲဘျီ  တလါခဲဘျီ  တန့ၣ်တဘျီ

28. မၤတၢ်န့ၢ်ရံၣ်တၢ်ထီလူလၢတန့ၣ်ဘၣ်တန့ၣ် [ ]

29. လၢဆူကွၢ်တန့ၣ်န့ၣ်မ့ၢ်န့ၣ်  ဆိတလဲတၢ်မၤတဖၣ်  ပတုာ်တၢ်မၤ  မၤတၢ်န့ၢ်ရံၣ်စးထီၣ်လီၢ်စ့ၤ  တမ့ၢ်နီၣ်တမံၤဘၣ်

30. နမ့ၢ်မၤနီၣ်ကစၢ်တၢ်မၤန့ၣ်.ဖဲးဒီးက ဝှံအံၤ တက့ၢ်.

a. တၢ်ဖဲးတၢ်မၤအကလုာ် [ ]

b. တလါဆဲးဒီးန့ၣ်တၢ်ဟဲန့ၣ်အမ့ၢ်(တၢ်အမ့ၢ်လၢတၢ်မၤန့ၣ်အိၣ်အဲၤတဲကတီၢ်တၢ်ပုၤကလဲလံာ်ခဲဒီးလဲသးဒီးန့ၣ်)လၢနကစၢ်န့ၣ်တၢ်မၤန့ၣ်ကစၢ်တၢ်ဖဲးတၢ်မၤန့ၣ်ကစၢ်အိၣ်အဲၤတဲကတီၢ်န့ၣ်န့ၣ်လီၢ်တဖၣ်တက့ၢ်. \$ [ ]

31. တၢ်ဟဲန့ၣ်အဂၢၢ်လၢနမၤန့ၣ်လၢတလါအံၤအတီၢ်ပုၤ. မၤပုၤလီၢ်တၢ်လါဆဲးဒီးန့ၣ်တၢ်ဟဲန့ၣ်တၢ်မၤန့ၣ်န့ၣ်လီၢ်တဖၣ်တက့ၢ်.တၢ်မ့ၢ်တအိၣ်နီၣ်တမံၤဘၣ်န့ၣ်မၤပုၤလီၢ်ခဲအံၤတက့ၢ်.  တၢ်မၤနီၣ်န့ၣ်: နတလိာ်တဲပုၤဘၣ်သးတၢ်ဟဲန့ၣ်လၢတၢ်မၤစၢၤကွၢ်ထွဲဖိသ့ၣ်.ကျိၣ်စ့လၢတၢ်ဟ့ၣ်သးလီၢ်လဲတဖၣ်.မ့ၢ်တမ့ၢ်ပုၤဂ့ၢ်စိတၢ်ဆဲးထွဲကွၢ်ထွဲ(SSI)န့ၣ်ဘၣ်.

<input type="radio"/> တၢ်ဖဲးတၢ်မၤတအိၣ်	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]	<input type="radio"/> ကျိၣ်စ့တၢ်မၤစၢၤ(ဟဲလၢမဲ/ဝါ) လၢနဒီးန့ၣ်	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]
<input type="radio"/> ပုၤစ့ၣ်/ မ့ၢ်တၢ်ပုၤတီၢ်တၢ်မၤစၢၤ	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]	<input type="radio"/> တၢ်န့ၢ်ဘျးလၢနမၤန့ၣ်အိၣ်အဲၤတဲကတီၢ် ကွၢ်တၢ်ပုၤကလဲလံာ်ခဲဒီးလဲသးဒီးန့ၣ်ပုၤသ့ၣ်ဖျးတၢ်မၤ/တၢ်မိၣ်ညီတၢ်မၤ	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]
<input type="radio"/> ပုၤဂ့ၢ်စိတၢ်ဆဲးထွဲကွၢ်ထွဲ (ဖိဂုၤတၢ်မၤစၢၤ)	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]	<input type="radio"/> တၢ်န့ၢ်ဘျးလၢနမၤန့ၣ်အိၣ်အဲၤတဲကတီၢ် တၢ်ပုၤကလဲလံာ်ခဲဒီးလဲသးဒီးလဲပုၤစ့လၢတၢ်ဟ့ၣ်ကွၢ်ဟီၣ်ခိၣ်ကစၢ်	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]
<input type="radio"/> တၢ်အိၣ်ဘျးလၢတၢ်မၤစၢၤရီတဖၣ်	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]	<input type="radio"/> တၢ်ဟဲန့ၣ်အဂၢၢ်တဖၣ် အကလုာ်: [ ]	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]

32. တၢ်ထူးထီၣ်ကွၢ်တၢ်တဖၣ်: မၤပုၤလီၢ်တၢ်လါဆဲးဒီးန့ၣ်တၢ်ဟဲန့ၣ်အမ့ၢ်န့ၣ်တၢ်မၤန့ၣ်န့ၣ်လီၢ်တဖၣ်တက့ၢ်.နမ့ၢ်ဟ့ၣ်တၢ်တခါခါအပူၤတၢ်ထူးထီၣ်ကွၢ်အံၤလၢနကီၢ်စ့ပျီတၢ်ဟဲန့ၣ်တၢ်မၤန့ၣ်န့ၣ်လီၢ်အသးဒီးန့ၣ်.နတလိာ်ပှၤဘၣ်သးဒီးတၢ်သ့ၣ်တဖၣ်န့ၣ်မၤစၢၤတၢ်အိၣ်အဲၤတဲကတီၢ်အိၣ်အဲၤတဲကတီၢ်ဘၢအပူၤသ့ၣ်ဒၣ်တစဲးန့ၣ်လီၢ်. တၢ်မၤနီၣ်န့ၣ်: နတလိာ်တၢ်အိၣ်အဲၤတဲကတီၢ်အိၣ်အဲၤတဲကတီၢ်န့ၣ်လီၢ်.မ့ၢ်တမ့ၢ်တၢ်ဟဲန့ၣ်တၢ်မၤန့ၣ်န့ၣ်လီၢ်.  နတလိာ်တၢ်အိၣ်အဲၤတဲကတီၢ်အိၣ်အဲၤတဲကတီၢ်န့ၣ်လီၢ်.ပှၤလၢဆူ TTYတဖၣ်န့ၣ်နီၣ်ဂံၢ်: 1-855-889-4325တက့ၢ်.

<input type="radio"/> ကျိၣ်စ့တၢ်မၤစၢၤ(ဟဲလၢမဲ/ဝါ) လၢနဒီးန့ၣ်	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]	<input type="radio"/> တၢ်ထူးထီၣ်ကွၢ်တၢ်လၢဆၢတဖၣ် အကလုာ် [ ]	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]
<input type="radio"/> ကျိၣ်စ့တၢ်မၤစၢၤ(ဟဲလၢမဲ/ဝါ) လၢနဒီးန့ၣ်	\$ [ ]	ညီန့ၣ်နီၣ်လဲန့ၣ်?	[ ]				

33. နတၢ်ဟဲန့ၣ်လၢတန့ၣ်အတီၢ်ပုၤမ့ၢ်ဆိတလဲန့ၣ် မၤပုၤတၢ်သံကွၢ်အဲအဲ.ဒ်သီးနမ့ၢ်တၢ်ထဲန့ၣ်တတၢ်မ့ၢ်မ့ၢ်ဒီးန့ၣ်တၢ်အဆူၤလၢတလါလါအတီၢ်ပုၤန့ၣ်လီၢ်.နမ့ၢ်တမ့ၢ်လၢလၢနတၢ်ဟဲန့ၣ်လၢတလါတအီၢ်ကလိၢ်သးဘၣ်န့ၣ်, စၢ်ကဟံၣ်ဆူပုၤအဂၢၢ်တက့ၢ်.

နတၢ်ဟဲန့ၣ်လၢတန့ၣ်အံၤခဲလၢာ် \$ [ ]

နတၢ်ဟဲန့ၣ်လၢတန့ၣ်ခဲလၢာ်(နမ့ၢ်ဆိကမိၣ်လၢဆၢကလိၢ်သး) \$ [ ]

တၢ်ဘျး! ပလီၣ်ဘၣ်သ့ၣ်ညါန့ၢ်န့ၢ်ကျိၣ်န့ၣ်အိၣ်ဒီးလဲလၢပုၤအံၤလီၢ်.

န့ၣ်လိာ်ဘၣ်တၢ်မၤစၢၤလၢနလိာ်ပတံၣ်ထီၣ်အဂီၢ်ခါ? လဲထီၣ်ကွၢ် [HealthCare.gov](http://HealthCare.gov), မ့ၢ်တမ့ၢ်ကီးပုၤဖဲ 1-800-318-2596 တက့ၢ်. နမ့ၢ်လိာ်ဘၣ်တၢ်မၤစၢၤလၢကျိၣ်တမ့ၢ်ဆဲးကလဲးကျိၣ်ဘၣ်န့ၣ်,ကီး: 1-800-318-2596 ဒီးတဲဘၣ်ပုၤလၢအမၤစၢၤပုၤတၢ်တဖၣ်န့ၣ်လၢကျိၣ်လၢနလိာ်ဘၣ်န့ၣ်တက့ၢ်.ပကမၤန့ၢ်န့ၢ်တၢ်မၤစၢၤလၢအတလဲလဲဘျးလဲဘၣ်န့ၣ်လီၢ်.ပှၤလၢဆူ TTYတဖၣ်န့ၣ်နီၣ်ဂံၢ်: 1-855-889-4325တက့ၢ်.





အပတီၢ် 2: ပုၤနီၣ်ဂံၢ် 2

တဘဉ်ပုၤဘဉ်ယးဒီးပုၤနီၣ်ဂံၢ် ၂ အတၢ်ဟဲန့ၣ်တဖၣ်တက့ၢ်. ပုၤနီၣ်ဂံၢ် ၂ န့ၣ်မ့ၢ်တလီၣ်ဘဉ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘာဘဉ်ဒီးမာပုၤလီၤလံာ်ကဘျးအံၤတက့ၢ်.

တၢ်ဖဲးတၢ်မာပဲးဒီးတၢ်ဟဲန့ၣ်တၢ်ဂ့ၢ်တၢ်ကျါ

- ဒီးလဲသး(အိၣ်ဒီးတၢ်မာ): ခဲအံၤအကတီၢ်ပုၤနီၣ်ဂံၢ် ၂ အတၢ်မာမ့ၢ်အိၣ်န့ၣ်. တဘဉ်ပုၤဘဉ်ယးဒီးနတၢ်ဟဲန့ၣ်တက့ၢ်. စးထီၣ်ဒီးတၢ်သံကွၢ် ၂၃ တက့ၢ်.
- တၢ်မာတအိၣ်ဘဉ်: စၢ်ကတၢ်တၢ်သံကွၢ် ၃၃ တက့ၢ်.
- မာနီၣ်ကတၢ်တၢ်မာ: စၢ်ကတၢ်တၢ်သံကွၢ် ၃၂ တက့ၢ်.

တၢ်မာပဲးအံၤ 1

23. တၢ်မာလီၤအမံၤ

[Blank line for name]

a. တၢ်မာလီၤအိၣ်ဆိးလီၤကျဲ

[Blank line for address]

b. ဝုၢ်အမံၤ

[Blank line for phone number]

c. ကီၢ်စဲၣ်အမံၤ

[Blank line for SSN]

d. ဓံးမိးတၢ်ဆူၣ်လံာ်ပရၢတၢ်လီၤဟီၣ်ကစီၤနီၣ်ဂံၢ်

[Blank line for date]

24. တၢ်မာလီၤတဲးစိနီၣ်ဂံၢ်

[Blank line for tax ID]

25. တၢ်ဘျးတၢ်လဲ/စုဟ့ၣ်မုၢ်(တချုးလၢဟ့ၣ်တၢ်အခါ)

\$ [Blank line]

- တန့ၣ်ရံၣ်တဘျီ
- တလိခံဘျီ
- တနွံတဘျီ
- တလိခံဘျီ
- ခံနွံတဘျီ
- တန့ၣ်တဘျီ

26. မာတၢ်နီၣ်ရံၣ်တၢ်ထီၣ်ယုၤတနွံဘဉ်တနွံ

[Blank line]

တၢ်မာပဲးအံၤ 2: (ပုၤနီၣ်ဂံၢ် ၂ အံၤအတၢ်မာမ့ၢ်အိၣ်အါန့ၣ်ဒီးတခါန့ၣ်, ဘျးဝဲလံာ်အဂၤတကဘျးဒီးလံာ်အံၤတက့ၢ်.)

27. တၢ်မာလီၤအမံၤ

[Blank line for name]

a. တၢ်မာလီၤအိၣ်ဆိးလီၤကျဲ

[Blank line for address]

b. ဝုၢ်အမံၤ

[Blank line for phone number]

c. ကီၢ်စဲၣ်အမံၤ

[Blank line for SSN]

d. ဓံးမိးတၢ်ဆူၣ်လံာ်ပရၢတၢ်လီၤဟီၣ်ကစီၤနီၣ်ဂံၢ်

[Blank line for date]

28. တၢ်မာလီၤတဲးစိနီၣ်ဂံၢ်

[Blank line for tax ID]

29. တၢ်ဘျးတၢ်လဲ/စုဟ့ၣ်မုၢ်(တချုးလၢဟ့ၣ်တၢ်အခါ)

\$ [Blank line]

- တန့ၣ်ရံၣ်တဘျီ
- တလိခံဘျီ
- တနွံတဘျီ
- တလိခံဘျီ
- ခံနွံတဘျီ
- တန့ၣ်တဘျီ

30. မာတၢ်နီၣ်ရံၣ်တၢ်ထီၣ်ယုၤတနွံဘဉ်တနွံ

[Blank line]

31. လၢအပုၤကွၢ်တန့ၣ်မ့ၢ်ပုၤနီၣ်ဂံၢ် ၂ န့ၣ်  ဆိတလဲတၢ်မာတဖၣ်  ပတုၢ်တၢ်မာ  မာတၢ်နီၣ်ရံၣ်စးထီၣ်လီၤစုၤ  တမ့ၢ်နီၣ်တမံၤဘဉ်

32. ပုၤနီၣ်ဂံၢ် ၂ န့ၣ်မ့ၢ်မာအနီၣ်ကတၢ်တၢ်မာဒီး, ဓံးအတၢ်သံကွၢ်လၢလံာ်တဖၣ်အံၤတက့ၢ်

a. တၢ်ဖဲးတၢ်မာအကလုာ် [Blank line]

b. တလိခံန့ၣ်တၢ်ဟဲန့ၣ်အမ့ၢ်(တၢ်အမ့ၢ်လၢတၢ်မာန့ၣ်အိၣ်တၢ်ပုၤကလံာ်လဲလၢကံးအလီၤခဲ)လၢပုၤနီၣ်ဂံၢ် ၂ ကဒီးန့ၣ်ဘဉ်လၢအနီၣ်ကတၢ်တၢ်ဖဲးတၢ်မာန့ၣ်ကဆိၣ်ဆဲးအါလဲလဲ? ကွၢ်တၢ်န့ၣ်လီၤတဖၣ်တက့ၢ်. \$ [Blank line]

33. တၢ်ဟဲန့ၣ်အဂၤလၢပုၤနီၣ်ဂံၢ် ၂ မာန့ၣ်လၢတလိခံအတီၢ်ပုၤ: မာပုၤလီၤတၢ်လီၤလၢအဘဉ်ထွဲဒီးတဲးပျီထီၣ်စုဟ့ၣ်မုၢ်နီၣ်ဂံၢ်လၢပုၤနီၣ်ဂံၢ် ၂ ညီန့ၣ်မာန့ၣ်အိၣ်န့ၣ်တက့ၢ်. တၢ်မ့ၢ်တအိၣ်နီၣ်တမံၤဘဉ်န့ၣ်မာပုၤလီၤလဲအံၤတက့ၢ်.  တၢ်မာနီၣ်: နတလီၣ်တဲးပျီတၢ်ဟဲန့ၣ်ပုၤနီၣ်ဂံၢ် ၂ တၢ်ဟဲန့ၣ်လၢတၢ်မာစၢ်ကွၢ်ထွဲမိသ့. ကျိၣ်စုလၢတၢ်ဟ့ၣ်သးလီၤလၢတဖၣ်. မ့တမ့ၢ်ပုၤဂီၢ်တၢ်ဆဲးထွဲကွၢ်ထွဲ (SSI) န့ၣ်ဘဉ်.

<input type="radio"/> တၢ်ဖဲးတၢ်မာတအိၣ်	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]	<input type="radio"/> ကျိၣ်စုတၢ်မာစၢ်(ဟဲလၢမဲ/တၢ်လၢနဒီးန့ၣ်)	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]
<input type="radio"/> ပုၢ်စ့ၣ်/မ့ၢ်တုၢ်ပုၤတၢ်မာစၢ်	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]	<input type="radio"/> တၢ်န့ၣ်ဘျးလၢနမာန့ၣ်အိၣ်န့ၣ်ထွဲ: ကွၢ်တၢ်ပုၤကလံာ်လဲလၢကံးလၢစိၣ်ပုၤသ့ ညီန့ၣ်တၢ်မာ/တၢ်မိၣ်ညဉ်တၢ်မာ	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]
<input type="radio"/> ပုၤဂီၢ်တၢ်ဆဲးထွဲကွၢ်ထွဲ (မိးဂုၤတၢ်မာစၢ်)	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]	<input type="radio"/> တၢ်န့ၣ်ဘျးလၢနမာန့ၣ်အိၣ်န့ၣ်ထွဲ: ကွၢ်တၢ်ပုၤကလံာ်လဲလၢကံးလၢစိၣ်ပုၤသ့/စုလၢတၢ်ဟ့ၣ်ကွၢ်ဟီၣ်ခိၣ်ကတၢ်	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]
<input type="radio"/> တၢ်အိၣ်ဘျးလၢတၢ်မာစၢ်တဖၣ်	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]	<input type="radio"/> တၢ်ဟဲန့ၣ်အဂၤတဖၣ်အကလုာ်: [Blank line]	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]

34. တၢ်ထွဲထီၣ်ကွၢ်တၢ်တဖၣ်: မာပုၤလီၤတၢ်လီၤလၢအဘဉ်ထွဲလဲလၢကံးတဲးပျီထီၣ်စုဟ့ၣ်မုၢ်နီၣ်ဂံၢ်လၢပုၤနီၣ်ဂံၢ် ၂ ညီန့ၣ်ဒီးန့ၣ်ဘဉ်န့ၣ်တက့ၢ်. ပုၤနီၣ်ဂံၢ် ၂ န့ၣ်မ့ၢ်ဟ့ၣ်တၢ်တခါခါအပုၤလၢတၢ်ထွဲထီၣ်ကွၢ်တၢ်ဆိးလီၤလၢအတၢ်ဒီးန့ၣ်ကွၢ်တၢ်စၢ်ဖိၣ်တၢ်ဟဲန့ၣ်အိၣ်န့ၣ်. တဘဉ်ပုၤဘဉ်ယးဒီးတၢ်သ့ၣ်တဖၣ်န့ၣ်မာစၢ်လီၤတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါဘာအပုၤသ့ဝဲဒၣ်တဲးန့ၣ်လီၤ. တၢ်မာနီၣ်: နတလီၣ်တဲးပျီတၢ်ဟဲန့ၣ်ပုၤနီၣ်ဂံၢ် ၂ ဘဉ်ဟ့ၣ်န့ၣ်ဘဉ်. မ့တမ့ၢ်တၢ်လုာ်တၢ်ပုၤလၢတၢ်ကွၢ်ထွဲမိသ့ကွၢ်တၢ်လုာ်တၢ်ပုၤ ၃၂၈ လၢအဘဉ်ယးဒီးနီၣ်ကတၢ်တၢ်ဖဲးတၢ်မာတၢ်ဟဲန့ၣ်န့ၣ်ဘဉ်.

<input type="radio"/> ကျိၣ်စုတၢ်မာစၢ်(ဟဲလၢမဲ/တၢ်လၢနဒီးန့ၣ်)	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]	<input type="radio"/> တၢ်ထွဲထီၣ်ကွၢ်တၢ်လၢအဂၤတဖၣ်အကလုာ် [Blank line]	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]
<input type="radio"/> ကွၢ်မိစုကွဲးစုအုၣ်	\$ [Blank line]	ညီန့ၣ်လဲလဲ? [Blank line]			

35. ပုၤနီၣ်ဂံၢ် ၂ အတၢ်ဟဲန့ၣ်လၢတန့ၣ်အတီၢ်ပုၤမ့ၢ်ဆိတလဲန့ၣ်မာပုၤတၢ်သံကွၢ်အဝဲအံၤ, အဒီးဒီးသးပုၤနီၣ်ဂံၢ် ၂ န့ၣ်မာတၢ်ထဲန့ၣ်တဝၣ်မ့တမ့ၢ်ဒီးန့ၣ်တၢ်အဘျးထဲတလိခါအတီၢ်ပုၤတဖၣ်န့ၣ်လီၤ. နမ့ၢ်တမ့ၢ်လၢပုၤနီၣ်ဂံၢ် ၂ အတၢ်ဟဲန့ၣ်လၢတလိခါဂီၢ်တလိခါဂီၢ်ကလီၤဆိလီၤအသးန့ၣ်. စၢ်ကတၢ်ဆူၣ်ပုၤအဂၤတကတက့ၢ်. ➔

ပုၤနီၣ်ဂံၢ် ၂ အတၢ်ဟဲန့ၣ်လဲလၢတန့ၣ်အံၤ	\$ [Blank line]	ပုၤနီၣ်ဂံၢ် ၂ အတၢ်ဟဲန့ၣ်လဲလၢတန့ၣ်အဂီၢ်	\$ [Blank line]
--------------------------------------	-----------------	--	-----------------

တၢ်ဘျး! ပုၤနီၣ်ဂံၢ် ၂ အဂ့ၢ်အကျါလၢပလိၣ်ဘဉ်သ့ၣ်ညါန့ၣ်အိၣ်ပုၤအံၤလီၤ.   
 ? နလိၣ်ဘဉ်တၢ်မာစၢ်လၢနလိၣ်ပတံထီၣ်အဂီၢ်ခါ? လဲထီၣ်ကွၢ် [HealthCare.gov](http://HealthCare.gov), မ့တမ့ၢ်ကိးပုၤဖဲ 1-800-318-2596 တက့ၢ်. နမ့ၢ်လိၣ်ဘဉ်တၢ်မာစၢ်လၢကျိၣ်တမ့ၢ်ဆဲးကလံးကျိၣ်ဘဉ်န့ၣ်, ကိး 1-800-318-2596 ဒီးတဘဉ်ပုၤလၢအမာစၢ်ပုၤတၢ်တဖၣ်န့ၣ်လၢကျိၣ်လၢနလိၣ်ဘဉ်န့ၣ်တက့ၢ်. ပကမၤန့ၣ်တၢ်မာစၢ်လၢအတလဲလၢဘျးလဲဘဉ်န့ၣ်လီၤ. ပုၤလၢအသ့ TTY တဖၣ်န့ၣ်ကိး 1-855-889-4325 တက့ၢ်.



### အပတီၢ် 3: အမဲရဲကကီၤလောမုတမ့ၢ်အဒ်လါစခဉ်ပုၤထူလံၤ(AI/AN)ဟံၣ်ဖိယီဖိတဖၣ်

1. န့ၣ်မုတမ့ၢ်ပုၤလန့ၣ်ဟံၣ်ပုၤလအမ့ၢ်အမဲရဲကကီၤလောမုတမ့ၢ်အဒ်လါစခဉ်ပုၤထူလံၤဖိန့ၣ်အိၣ်တဂကါဂါ  
 တအိၣ်ဘဉ်. မ့ၢ်တအိၣ်ဘဉ်ဒီးဆဲးလံးဆူအပတီၢ် ၄ တက့ၢ်.  မ့ၢ်. မ့ၢ်အိၣ်ဒီးဆဲးလံးဆူအပတီၢ် ၄.လ့ၤန့ၣ်အမဲညါမာပဲ့လံးစုၤကိးဒီးတဟံၣ်ထွဲ ၁ ဒီးထာန့ၣ်ယုာ်ဒီးလံာ်ပတံထီၣ်တက့ၢ်.

### အပတီၢ် 4: နဟံၣ်ဖိယီဖိအတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢ

1. ကိးန့ၣ်ဒဲးဖဲန့ၣ်မိၤသ့ၣ်က့ၢ်စုၤလၢတၢ်န့ၣ်ဘဉ်အိၣ်သ့ၣ်လၢတၢ်အုၣ်ကီၤအပူၤအကီၤတဖၣ်န့ၣ်. မ့ၢ်န့ၣ်ဟံၣ်ဖိယီဖိန့ၣ်တိၣ်ထီၣ်တၢ်ဟ့ၣ်တၢ်ခိတၢ်သ့ၣ်အလံာ်တက့ၢ်ဒီးမုတမ့ၢ်မာၤဘဉ်လံာ်က့ၤခိၣ်သ့ၣ်က့ၢ်စုၤလၢတၢ်န့ၣ်ဘဉ်အိၣ်သ့ၣ်လၢတၢ်အုၣ်  
 ကီၤအပူၤအကီၤလၢန့ၣ်အိၣ်တၢ်ခိတၢ်?  
 မ့ၢ်. ခိသ့ၣ်က့ၢ်စုၤလၢတၢ်န့ၣ်ဘဉ်အိၣ်သ့ၣ်လၢတၢ်အုၣ်ကီၤအပူၤအကီၤန့ၣ်တၢ်မာၤဘဉ်လံာ်က့ၤအိၣ်အိၣ်လီၤ. ထဲန့ၣ်တၢ်သ့ၣ်တဖၣ်အံၤခဲလၢဂ်န့ၣ်မ့ၢ်ဘဉ်ယးဒီးန့ၣ်ဒီး. မာပဲ့လံးတၢ်ဝါကျီတက့ၢ်.  
 • န့ၣ်သ့ၣ်က့ၢ်စုၤလၢတၢ်ဟ့ၣ်အိၣ်လၢတၢ်န့ၣ်ဘဉ်အိၣ်သ့ၣ်လၢတၢ်အုၣ်ကီၤအပူၤအကီၤ(APTC)တဖၣ်လၢအပူၤအကီၤန့ၣ်တမ့ၢ်အိၣ်တဖၣ်န့ၣ်မ့ၢ်ဒီးအကမၤစုၤလီၤစၢၤတၢ်ခိတၢ်ပုၤအလီၤတၢ်ကျၢ်ဘၢအပူၤတဖၣ်န့ၣ်လီၤ.  
 • ပုၤတိၣ်ထီၣ်တၢ်ခိတၢ်သ့ၣ်လၢန့ၣ်ဟံၣ်ဖိယီဖိအကီၤန့ၣ်တိၣ်ထီၣ်တၢ်ဒီးခိသ့ၣ်အလံာ်တက့ၢ်ပုၤန့ၣ်တဖၣ်အံၤကိးန့ၣ်ဒီးန့ၣ်လီၤ.  
 • ပုၤတိၣ်ထီၣ်တၢ်ခိတၢ်သ့ၣ်(တဖၣ်)တိၣ်ထီၣ်တၢ်ဒီး ၂ လံာ်အဒိလၢတၢ်ကဘဉ်မာပဲ့အိၣ် 8962 (Form 8962) ၵ ([healthcare.gov/help/reconciling-your-tax-credit/](http://healthcare.gov/help/reconciling-your-tax-credit/))  
 ယုာ်ဒီးတၢ်ဒီးခိသ့ၣ်အလံာ်တက့ၢ်ဒီးန့ၣ်လီၤ.

2. ပုၤလအတၢ်တြးဒဲးဘဉ်ဝဲလၢအကိးန့ၣ်ဘဉ်မ့ၢ်ဒီး(န့ၣ်ခမၤ)မုတမ့ၢ်ဖိသ့ၣ်အတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအိၣ်လၢတၢ်ရဲၣ်တၢ်ကျဲ(CHIP)လၢအပူၤအကီၤအသိး ၉၀ လၢအိၣ်လၢလံာ်ပတံထီၣ်တဘျီအံၤအပူၤန့ၣ်  
 အိၣ်တဂကါဂါ(ထဲန့ၣ်လၢပုၤလအတၢ်တြးဒဲးဘဉ်ဝဲလၢအကိးန့ၣ်တၢ်ကျၢ်ဘၢလၢန့ၣ်တၢ်မာၤဘဉ်. တမ့ၢ်လၢတၢ်ခိတၢ်ပုၤအလီၤတၢ်ကျၢ်ဘၢ. မ့ၢ်အိၣ်န့ၣ်ယုာ်မ့ၢ်တက့ၢ်.) .....  အိၣ်  တအိၣ်ဘဉ်  
 မတၢလဲၣ်? \_\_\_\_\_  
 မုတမ့ၢ်ဘဉ်ဒီး. ပုၤလအတၢ်တြးဒဲးဘဉ်ဝဲလၢအကိးန့ၣ်ဘဉ်မ့ၢ်ဒီး(Medicaid)မုတမ့ၢ်ဖိသ့ၣ်အတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢလၢတၢ်ရဲၣ်တၢ်ကျဲ(CHIP)န့ၣ်မ့ၢ်ဒီးဖျိလၢအတၢ်ပဲန့ၣ်လီၤအုထံကီၤအပူၤအတီၢ်စးထီၣ်  
 လၢလါအိးကထီၣ်ဘဉ် ၁၁၀၁၃ န့ၣ်ခါ?  
 မတၢလဲၣ်? \_\_\_\_\_  
 မ့ၢ်ပုၤအိၣ်လၢလံာ်ပတံထီၣ်တဘျီအံၤအပူၤတဂကါဂါန့ၣ်တိၣ်ထီၣ်တၢ်ကျၢ်ဘၢဝဲတၢ်ခိတၢ်ပုၤအလီၤအိးထီၣ်တၢ်ဆဲးလံးမဲၤအကတီၢ်န့ၣ်ခါ? .....  အိၣ်  တအိၣ်ဘဉ်  
 မတၢလဲၣ်? \_\_\_\_\_

3. ပုၤလအဆဲးလံးအိၣ်ရဲၣ်လံာ်အသးလၢလံာ်ပတံထီၣ်အဝဲအံၤအပူၤတဂကါဂါန့ၣ်မ့ၢ်အတၢ်မာၤလီၤဟ့ၣ်အိၣ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအိၣ်မ့ၢ်ဒီး ၂၈၀၀. ကုအါထီၣ်လံာ်ကဘျံးတကဘျံးအံၤတက့ၢ်.  
 မ့ၢ်တတၢ်လီၤတၢ်ကျၢ်ဘၢန့ၣ်ဘဉ်မာပဲ့လီၤ မ့ၢ် တက့ၢ်.  
 မ့ၢ်. ဆဲးမာပဲ့ဒီးမာပဲ့စုၤတၢ်ခိတၢ်ဟံၣ်ထွဲ က န့ၣ်တက့ၢ်. တၢ်အဝဲအံၤန့ၣ်မ့ၢ်ဒီးဟံၣ်ထွဲပုၤမာၤတဖၣ်အတၢ်မာၤန့ၣ်တၢ်အဘျီတၢ်ရဲၣ်တၢ်ကျဲန့ၣ်ခါ? .....  အိၣ်  တအိၣ်ဘဉ်  
 တမ့ၢ်ဘဉ်.

4. ခဲအံၤန့ၣ်မ့ၢ်ပုၤမာၤလံာ်ပတံထီၣ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢန့ၣ်တဂကါဂါခါ?  
 မ့ၢ်. နမ့ၢ်စံးဆၢမ့ၢ်န့ၣ်. ဆဲးလံးဆူတၢ်သ့ၣ် ၃ န့ၣ်တက့ၢ်.  တမ့ၢ်ဘဉ်. နမ့ၢ်စံးဆၢတမ့ၢ်ဘဉ်န့ၣ်. စၢၤကဟံၣ်အပတီၢ် ၅ တက့ၢ်.

5. တဲာ်တဲာ်ကျီၤဘဉ်ယးဒီးတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအံၤ(ပုၤလအအိၣ်ဒီးတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢမ့ၢ်ဒီး ၂၈၀၀. ကုအါထီၣ်လံာ်ကဘျံးတကဘျံးအံၤတက့ၢ်.  
 ကွဲးလံးတၢ်ကျၢ်ဘၢအကလုာ်. အဒိဒီးထီၣ်တၢ်ခိတၢ်မာၤလီၤတၢ်အုၣ်ကီၤ. COBRA, မဲၣ်ဒီးဒီး (Medicaid), CHIP, မဲၣ်ဒီးဒီး (Medicare), TRICARE, VA health care program, Peace Corps, မုတမ့ၢ်အကတဖၣ်  
 တက့ၢ် (နမ့ၢ်အိၣ်ဒီး ၆မန့ၣ်ဆ ဆမန့ၣ် မုတမ့ၢ် ၂၂၂၂၂ သီ ကအပ ဘဉ်န့ၣ်. တဘျီတဘျီပုၤဘဉ်ယးဒီး ၂၂.၀၀/၂၈ န့ၣ်တဂ့ၤ.)

ပုၤလအဆဲးလံးအံၤလၢတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢ.  
 \_\_\_\_\_

တကျၢ်ဘၢအကလုာ်  
 တၢ်မာၤလီၤတၢ်အုၣ်ကီၤ  COBRA  Medicaid (မဲၣ်ဒီးဒီး)  CHIP (ဖိသ့ၣ်အတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအုၣ်ကီၤတၢ်ရဲၣ်တၢ်ကျဲ)  Medicare (မဲၣ်ဒီးဒီး)  TRICARE  
 VA health care program (သုးလီၤလၢတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢကဟံၣ်တၢ်ရဲၣ်တၢ်ကျဲ)  Peace Corps  တၢ်အက

မုမ့ၢ်တၢ်မာၤလီၤတၢ်အုၣ်ကီၤန့ၣ်: (နကဘဉ်မာပဲ့လံးစုၤကိးတၢ်ဟံၣ်ထွဲ က န့ၣ်လီၤ.)  
 တၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအုၣ်ကီၤခိပန့ၣ်အံၤ. \_\_\_\_\_  
 သန့/တၢ်ဂိၤခိၣ်(အန့ၣ်ဒ်)နီၣ်ဂံၢ် \_\_\_\_\_

မုမ့ၢ်တကျၢ်ဘၢလၢအကတဖၣ်  တၢ်အဝဲအံၤမုမ့ၢ်တၢ်ခိတၢ်ပုၤအလီၤတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢန့ၣ်မာပဲ့လံးတက့ၢ်.  
 တၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအုၣ်ကီၤခိပန့ၣ်အံၤ. \_\_\_\_\_  
 သန့/တၢ်ဂိၤခိၣ်(အန့ၣ်ဒ်)နီၣ်ဂံၢ် \_\_\_\_\_

အဝဲအံၤန့ၣ်မ့ၢ်တၢ်ဒီးန့ၣ်တၢ်ဘျီလၢအအိၣ်ဒီးတၢ်ဟံၣ်ဖိန့ၣ်တၢ်ရဲၣ်တၢ်ကျဲတခါ. အဒိဒီးထီၣ်တၢ်ဆဲးလံးတၢ်တဟံၣ်သ့ၣ်ဟံၣ်သးအပူၤလၢကတၢ်အသးန့ၣ်ခါ? .....  အိၣ်  တအိၣ်ဘဉ်

ပုၤလအဆဲးလံးအံၤလၢတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢ.  
 \_\_\_\_\_

တကျၢ်ဘၢအကလုာ်  
 တၢ်မာၤလီၤတၢ်အုၣ်ကီၤ  COBRA  Medicaid (မဲၣ်ဒီးဒီး)  CHIP (ဖိသ့ၣ်အတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအုၣ်ကီၤတၢ်ရဲၣ်တၢ်ကျဲ)  Medicare (မဲၣ်ဒီးဒီး)  TRICARE  
 VA health care program (သုးလီၤလၢတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢကဟံၣ်တၢ်ရဲၣ်တၢ်ကျဲ)  Peace Corps  တၢ်အက

မုမ့ၢ်တၢ်မာၤလီၤတၢ်အုၣ်ကီၤန့ၣ်: (နကဘဉ်မာပဲ့လံးစုၤကိးတၢ်ဟံၣ်ထွဲ က န့ၣ်လီၤ.)  
 တၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအုၣ်ကီၤခိပန့ၣ်အံၤ. \_\_\_\_\_  
 သန့/တၢ်ဂိၤခိၣ်(အန့ၣ်ဒ်)နီၣ်ဂံၢ် \_\_\_\_\_

မုမ့ၢ်တကျၢ်ဘၢလၢအကတဖၣ်  တၢ်အဝဲအံၤမုမ့ၢ်တၢ်ခိတၢ်ပုၤအလီၤတၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢန့ၣ်မာပဲ့လံးတက့ၢ်.  
 တၢ်အိၣ်အုၣ်အိၣ်ချုၢ်တကျၢ်ဘၢအုၣ်ကီၤခိပန့ၣ်အံၤ. \_\_\_\_\_  
 သန့/တၢ်ဂိၤခိၣ်(အန့ၣ်ဒ်)နီၣ်ဂံၢ် \_\_\_\_\_

အဝဲအံၤန့ၣ်မ့ၢ်တၢ်ဒီးန့ၣ်တၢ်ဘျီလၢအအိၣ်ဒီးတၢ်ဟံၣ်ဖိန့ၣ်တၢ်ရဲၣ်တၢ်ကျဲတခါ. အဒိဒီးထီၣ်တၢ်ဆဲးလံးတၢ်တဟံၣ်သ့ၣ်ဟံၣ်သးအပူၤလၢကတၢ်အသးန့ၣ်ခါ? .....  အိၣ်  တအိၣ်ဘဉ်

န့ၣ်လိာ်ဘဉ်မာၤစၢၤန့ၣ်လိာ်ပတံထီၣ်အကီၢ်ခါ? လၢအိၣ်ကွၢ် [HealthCare.gov](http://HealthCare.gov), မုတမ့ၢ်ကိးပုၤခဲၤ 1-800-318-2596 တက့ၢ်. နမ့ၢ်လိာ်ဘဉ်တၢ်မာၤလၢကျီၤတမ့ၢ်ဆဲးကလဲးကျီၤန့ၣ်, ကိး 1-800-318-2596 ဒီးဘဲတဲာ်ပုၤလအမ့ၢ်ပုၤလၢတၢ်တဖၣ်  
 န့ၣ်လိာ်ကျီၤလၢန့ၣ်လိာ်ဘဉ်န့ၣ်တက့ၢ်. ပကမၤန့ၣ်န့ၣ်တၢ်ခိတၢ်မာၤစၢၤလၢအတၢ်လၢကဲလၢန့ၣ်လိာ်. ပုၤလအမ့ၢ် TTY တမ့ၢ်န့ၣ်ကိး 1-855-889-4325 တက့ၢ်.





## ဒီးန့ၣ်ဘဉ်ကျိၣ်တၢ်မၤစၢၤလၢအတမ့ၢ်ကီၤလၢဝါကျိၣ်ဘဉ်

န့ၣ်, မ့တမ့ၢ်ပုၤတဂ့ၤလၢနမၤစၢၤအိၣ်အိၣ်ဒီးတၢ်သံကွၢ်ဘဉ်လးဒီးတၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်တၢ်ကျါဘၢတၢ်ဆါတၢ်ပုၤအလီၤန့ၣ်, နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်လၢနကဒီးန့ၣ်ကလီၤတၢ်မၤစၢၤဒီးတၢ်ဂ့ၢ်တၢ်ကျိၣ်တဖၣ်လၢနကျိၣ်န့ၣ်လီၤ. လၢနကတတိၤတၢ်ဒီးပုၤကတိၤကျိၣ်ထံတၢ်န့ၣ်, ကိး 1-800-318-2596 တက့ၢ်.

ဖဲအံၤန့ၣ်တၢ်ဂ့ၢ်လီၤကျိၣ်လၢတၢ်မၤန့ၣ်အိၣ်သ့သ့တဖၣ်ဒီးမ့ၢ်တၢ်ကစီၣ်တမံၤလီၤတၢ်ကတိၤကတိၤန့ၣ်ဒီးကျိၣ်လၢအဖိခိၣ်သ့သ့တဖၣ်န့ၣ်လီၤ.

### Español (Spanish)

Usted tiene el derecho a recibir ayuda e información en su idioma sin costo alguno. Para comunicarse con un intérprete en español relacionado con el Mercado de seguros médicos, llame al 1-800-318-2596.

### 中文 (Chinese)

你有權利免費用您的語言獲得幫助和資訊。要用中文與傳譯員探討健康保險市場，請致電 1-800-318-2596。

### tiếng Việt (Vietnamese)

Quý vị có quyền nhận sự giúp đỡ và thông tin bằng ngôn ngữ của mình miễn phí. Để nói chuyện với một thông dịch viên bằng tiếng Việt về Thị Trường Bảo Hiểm Sức Khỏe, xin gọi số 1-800-318-2596.

### 한국어 (Korean)

귀하는 귀하의 언어로 도움과 정보를 무료로 받을 수 있는 권리가 있습니다. 한국어로 건강 보험 시장(Health Insurance Marketplace)에 대하여 통역사에게 이야기하려면, 1-800-318-2596 번으로 전화하십시오.

### العربية (Arabic)

لك الحق في الحصول على المساعدة والمعلومات في اللغة الخاصة بك مجانًا. وللتحدث مع مترجم في اللغة العربية حول سوق التأمين الصحي، يرجى الاتصال على 1-800-318-2596.

### Kreyòl (French Creole)

Ou gen tout dwa pou resevwa èd ak enfòmasyon nan lang ou pou gratis. Pou pale avèk yon entèpretè an Kreyòl konsènan Mache Asirans Medikal (Health Insurance Marketplace), rele 1-800-318-2596.

### Tagalog (Tagalog)

Mayroon kang karapatan makakuha ng tulong at impormasyon sa iyong wika na walang gastos. Upang makipag-usap sa isang tagapagsalin sa Tagalog tungkol sa Health Insurance Marketplace, tumawag sa 1-800-318-2596.

### Polski (Polish)

Każdy ma prawo uzyskać bezpłatnie pomoc i informacje we własnym języku. Aby porozmawiać z tłumaczem po polsku na temat Rynku Ubezpieczeń Zdrowotnych (Health, Insurance Marketplace), należy zadzwonić pod numer 1-800-318-2596.

## ဒီးန့ၣ်ဘဉ်ကျိၣ်တၢ်မၢၤစၢၤလၢအတၢ်ကီၤလၢဝါကျိၣ်ဘဉ် (ဆဲးကဒီးဆူညါ)

### Русский (Russian)

Вы имеете право бесплатно получить помощь и информацию на родном языке. Чтобы поговорить с переводчиком на русском о платформе Health Insurance Marketplace (рынок медицинского страхования), позвоните по телефону 1-800-318-2596.

### Français (French)

Vous avez le droit d'obtenir de l'aide et des renseignements dans votre langue sans aucun coût. Pour consulter un interprète en français quant au Marché d'assurance santé, composez le 1-800-318-2596.

### Deutsch (German)

Sie haben das Recht, Hilfe und Informationen kostenlos in Ihrer eigenen Sprache in Anspruch zu nehmen. Um mit einem Dolmetscher für die deutsche Sprache über den „Health Insurance Marketplace“ zu sprechen, rufen Sie bitte diese Nummer an: 1-800-318-2596.

### ગુજરાતી (Gujarati)

તમને વિના મૂલ્યે તમારી ભાષામાં મદદ અને માહિતી મેળવવાનો અધિકાર છે. આરોગ્ય વીમા વ્યાપારબજાર વિશે દુભાષિયા સાથે ગુજરાતીમાં વાતચીત કરવા, કૉલ કરો 1-800-318-2596

### Português (Portuguese)

Você tem o direito de obter ajuda e informação em seu idioma e sem nenhum custo adicional. Para falar com um intérprete de [Português] sobre o Mercado de Seguros de Saúde, ligue para 1-800-318-2596.

### Italiano (Italian)

Se voi, o una persona che state aiutando volete chiarimenti mercato delle assicurazioni mediche (Health Insurance Marketplace), avete il diritto di ottenere assistenza e informazioni nella vostra lingua a titolo gratuito. Per parlare con un interprete potete chiamare il numero 1-800-318-2596

### 日本語 (Japanese)

ご自身か、もしくはサポートされている誰かがHealth Insurance Marketplaceに問い合わせたい場合は、日本語サポートと情報提供を無料で得る資格を有しています。1-800-318-2596までご連絡いただき、通訳とお話してください。



တၢ်ပိာ်ထွဲ က

တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်

မ့တမ့ၢ်ဘဉ်လၢပုၤလၢနဟံၣ်ဖိယိဖိအကျါတဂ့ုန့ၣ်တြးဒီးန့ၣ်ဘဉ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်.ဘဉ်ဆဉ်အဝဲသ့ၣ်မ့ၢ်တတူၢ်လိာ်တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်န့ၣ်.နတလိာ်ဘဉ်စံးဆၢတၢ်သံက့ၢ်သ့ၣ်တဖၣ်အံၤဘဉ်.ဘျးစဲယုာ်လံာ်တကဘျးအံၤအကွဲဒီးဒီးတၢ်မၤလၢအဟ့ၣ်တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်န့ၣ်တက့ၢ်.

ဝဲဘဉ်ပုၤဘဉ်ယးဒီးတၢ်မၤလၢအဟ့ၣ်တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်.

မၤန့ၣ်လံာ်ကဘျးအံၤတၢ်ကွဲဒီးဒီးလၢစိာ်အီၤဆူတၢ်မၤလိာ်လၢအဟ့ၣ်တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်န့ၣ်ဒ်သိအကစံးဆၢတၢ်သံက့ၢ်တဖၣ်အံၤန့ၣ်တက့ၢ်.

ပုၤမၤတၢ်ဖိအဂ့ၢ်အကျါ

1. တၢ်မၤခိၣ်အမံၤ (မံၤခိၣ်ထံး,မံၤခါၣ်သး,မံၤကတၢၢ်)	2. ပုၤမၤတၢ်ဖိအဂ့ၢ်ဖိတၢ်ဘဉ်တၢ်ဘၢနီၣ်ဂံၢ်(ဖိဂ့ၢ်နီၣ်ဂံၢ်)SSN
<input type="text"/>	<input type="text"/>

န့ၣ်စူသပနမ ငညံသမာ်အေငသည

3. တၢ်မၤလိာ်/ခိပန့ၣ်အမံၤ
<input type="text"/>

4. တၢ်မၤလိာ်အလံာ်တၢ်မၤနီၣ်ဂံၢ်မၤယါနီၣ်ဂံၢ် (EIN)	5. တၢ်မၤလိာ်တဲစိနီၣ်ဂံၢ်
<input type="text"/>	<input type="text"/>

ခဲအံၤန့ၣ်မၤပုၤလိာ်တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်ပုၤတဂ့ုန့ၣ်မ့တမ့ၢ်ဝဲကျါအဝဲန့ၣ်လၢအသးကျဲတၢ်ဘဉ်ယးဒီးတၢ်အဘျးလၢပုၤမၤတၢ်ဖိအဂ့ၢ်န့ၣ်တက့ၢ်.ပမ့ၢ်လိာ်ဘဉ်အါထီၣ်တၢ်ဂ့ၢ်တၢ်ကျၢၢ်န့ၣ်ဘဉ်သ့ၣ်သ့ၣ်ပကဆဲးကျိးဒီးပုၤတဂ့ုအံၤန့ၣ်လိာ်.

6. ပုၤတဂ့ုမ့တမ့ၢ်ဝဲကျါလၢပဆဲးကျဲအီၤဘဉ်ယးဒီးပုၤမၤတၢ်ဖိအဂ့ၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်
<input type="text"/>

7. တၢ်မၤလိာ်အိၣ်ဆိးလိာ်ကျဲ(ဘဉ်သ့ၣ်သ့ၣ်တၢ်ဆါတၢ်ပုၤအလိာ်န့ၣ်ကဆုာ်လံာ်ဘိးဘဉ်သ့ၣ်ညါဆူအိၣ်ဆိးလိာ်ကျဲအဝဲအံၤ)
<input type="text"/>

8. ဝုၢ်အမံၤ	9. ကိာ်စဲၣ်အမံၤ	10. ZIP code
<input type="text"/>	<input type="text"/>	<input type="text"/>

11. လိာ်တဲစိနီၣ်ဂံၢ်(မ့ၢ်လိာ်ဆိလိာ်အသးဒီးနီၣ်ဂံၢ်လၢတၢ်ဖိခိၣ်)	12. လိပဂျာ
<input type="text"/>	<input type="text"/>

13. အဆၢကတီၢ်ခဲအံၤန့ၣ်ပုၤမၤတၢ်ဖိအဂ့ၢ်အံၤန့ၣ်မ့ၢ်အတြးဝဲဘဉ်ဝဲဒီးတၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်လိာ်လၢတၢ်မၤလိာ်န့ၣ်စါ.မ့တမ့ၢ်ဆူဝဲညါ ၃ လၢန့ၣ်ပုၤမၤတၢ်ဖိအဂ့ၢ်အံၤန့ၣ်ကတြးဝဲဘဉ်ဝဲဒီးတၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်န့ၣ်စါ?

မ့ၢ်(ဆဲးမၤပုၤ)  တမ့ၢ်ဘဉ် (ပုၤမၤတၢ်ဖိ-ပတုာ်ဒီးဟ့ၣ်က့ၢ်လံာ်အဒိလၢတၢ်ကဘဉ်မၤပုၤအီၤတဘဉ်အံၤဆူတၢ်မၤခိၣ်န့ၣ်တက့ၢ်.) မနအကမည အသ ပသကမ စေစူငေအေငသညံၤသမန့ၣ်မုနအစူခေန ခသလနမမခါန့ၣ်) ပုၤမၤတၢ်ဖိ-ဟ့ၣ်က့ၢ်န့ၣ်လံာ်ပတံာ်ထီၣ်န့ၣ်ဆူတၢ်ဆါတၢ်ပုၤအလိာ်တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်န့ၣ်တက့ၢ်.

a. ပုၤမၤတၢ်ဖိန့ၣ်မ့ၢ်တတြးတဘဉ်တနံၤအံၤ.ခိဖျါလၢအဘဉ်အိၣ်ခိးတၢ်မ့တမ့ၢ်ဘဉ်အိၣ်လၢတၢ်မၤတဖၣ်တၢ်အကတီၢ်.ပုၤမၤတၢ်ဖိန့ၣ်ကတြးဝဲဘဉ်ဝဲဒီးတၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်လၢအခါဖဲလဲၣ်?(လါ/နံၤလိာ်/န့ၣ်)

/  /

b. တၢ်မၤလိာ်န့ၣ်မ့ၢ်အဟ့ၣ်တၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျဲတၢ်ကျဲလၢအကျၢၢ်ဘၢပုၤမၤတၢ်ဖိအဂ့ၢ်အံၤအမါ/ဝါမ့တမ့ၢ်ပုၤလၢအဒိးသန့ၤအသးလၢအီၤ(တဖၣ်)န့ၣ်စ့ၢ်ကိးစါ?

ဟ့ၣ်. မ့တမ့ၢ်န့ၣ်,ဖဲလဲၣ်တဂ့ုလဲၣ်?  မါ/ဝါ  ပုၤလၢအဒိးသန့ၤအသးလၢအီၤ(တဖၣ်)  ဟ့ၣ်ဘဉ် (လဲၣ်ဆူတၢ်သံက့ၢ် ၁၄ တက့ၢ်.)

ရဲၣ်လိာ်ပုၤကိးဂးဒီးအမံၤလၢအဆိၣ်လၢပုၤမၤတၢ်ဖိအဂ့ၢ်အံၤအဟံၣ်ဖိယိဖိအပုၤလၢအတြးဝဲဘဉ်ဝဲဒီးတၢ်ကျၢၢ်ဘၢလၢတၢ်မၤတဖၣ်န့ၣ်တက့ၢ်.

မံၤ

မံၤ

မံၤ

ဆဲးလဲၣ်ဆူမာ်ညါတကဘျး

န့ၣ်လိာ်ဘဉ်တၢ်မၤစၢၤလၢန့ၣ်လံာ်ပတံာ်ထီၣ်အဂီၢ်မါ? လဲၣ်ထီၣ်က့ၢ် HealthCare.gov, မ့တမ့ၢ်ကိးပုၤဖဲ 1-800-318-2596 တက့ၢ်. န့ၣ်လိာ်ဘဉ်တၢ်မၤစၢၤလၢန့ၣ်လံာ်ပတံာ်ထီၣ်အဂီၢ်မါဆဲးကလဲၣ်က့ၢ်န့ၣ်,ကိး 1-800-318-2596 ဒီးဝဲဘဉ်ပုၤလၢအမၤစၢၤပုၤတၢ်တဖၣ်န့ၣ်လၢက့ၢ်လၢန့ၣ်လိာ်ဘဉ်န့ၣ်တက့ၢ်.ပကမၤန့ၣ်န့ၣ်တၢ်မၤစၢၤလၢအဆဲးတလၢက့ၢ်ဘျးလဲၣ်ဘဉ်န့ၣ်လိာ်.ပုၤလၢအသ့ TTYတဖၣ်န့ၣ်ကိး 1-855-889-4325တက့ၢ်.

# တဘဉ်မၤပျဲတဂ့ၤလံာ်အဝဲအံၤန့ၣ်တမ့ၢ်လံာ်ပတံထီၣ်ဘဉ်

## ဝဲဘဉ်ပုၤဘဉ်လးဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢလၢအဘဉ်တၢ်ဟ့ၣ်အီၤလၢတၢ်မၤလီၢ်အဝဲအံၤန့ၣ်တက့ၢ်.

14. တၢ်မၤလီၢ်န့ၣ်ဟ့ၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်လၢအဆိၣ်ဒီးတၢ်ဟံပနီၣ်တၢ်အလုၢ်အပူၤအစ့ၢ်ကတၢၢ်လၢပုၤညီၣ်သ့ဝဲန့ၣ်ဧါဂ?

- မ့ၢ် (လဲၤဆူတၢ်သံက့ၢ် ၁၅ တက့ၢ်).
- တမ့ၢ်ဘဉ် (ပတုၢ်ဒီးဟ့ၣ်က့ၢ်လံာ်ပတံထီၣ်အဝဲအံၤဆူတၢ်မၤခိၣ်န့ၣ်တက့ၢ်.)

15. တၢ်ရဲၣ်တၢ်ကျဲၤလၢအပူၤဘဉ်ကတၢၢ်တခါလၢအဘဉ်တၢ်ဟ့ၣ်အီၤထဲဒၣ်အပူၤမၤတၢ်ဖိလၢအကြးဒီးတၢ်အလုၢ်အပူၤလၢအစ့ၢ်ကတၢၢ်အပတီၢ်တခါန့ၣ်.ပုၤမၤတၢ်ဖိန့ၣ်ကဘဉ်ဟ့ၣ်ဆံးအါလဲၣ်\*?တဘဉ်ထၢန့ၣ်ယုၢ်ဒီးဟံၣ်ဖိဖိတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်ဘဉ်.တၢ်မၤနီၣ်ဒီး တၢ်မၤလီၢ်မ့ၢ်ဟ့ၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်တဖၣ်န့ၣ်ထၢန့ၣ်လီၤတၢ်ဟ့ၣ်တၢ်အုၣ်ကီၤအပူၤလၢပုၤမၤတၢ်ဖိန့ၣ်ကဘဉ်ဟ့ၣ်.ပုၤမၤတၢ်ဖိန့ၣ်မ့ၢ်ဒီးန့ၣ်ဘဉ်တၢ်မၤစ့ၢ်လီၤလၢအဆါကတၢၢ်လၢတၢ်ပတုၢ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်တဖၣ်အကီၤ,ဒီးတဒီးန့ၣ်ဘဉ်တၢ်မၤစ့ၢ်လီၤတၢ်အပူၤလၢအဆိၣ်ဒီးသန့ထီၣ်အသးလၢတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်တဖၣ်.

a. ပုၤမၤတၢ်ဖိန့ၣ်ကဟ့ၣ်တၢ်အုၣ်ကီၤအပူၤပုၤအံၤ \$

တၢ်မၤနီၣ်ဒီး ထၢန့ၣ်လီၤတၢ်အပူၤအစ့ၢ်ကတၢၢ်လၢပုၤမၤတၢ်ဖိဟ့ၣ်ဝဲသ့လၢတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢအကီၤန့ၣ်တက့ၢ်.

- b. ပုၤမၤတၢ်ဖိကဟ့ၣ်ပုၤအံၤ
- တနွံတဘျီ
  - ခံနွံတဘျီ
  - တလါခံဘျီ
  - တလါတဘျီ
  - ၃လါတဘျီ
  - တနံၣ်တဘျီ

(လဲၤဆူတၢ်သံက့ၢ်ဆူညါတဖျါန့ၣ်.)

16. လၢတၢ်ရဲၣ်တၢ်ကျဲၤအသီတနံၣ်အကီၤန့ၣ်တၢ်မၤလီၢ်ကမၤတၢ်ဆိတလဲၣ်လဲၣ်တဖၣ်လဲၣ်?

- တၢ်မၤလီၢ်န့ၣ်တဟ့ၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢဘဉ်စးထီၣ်လၢ(လါ/နံၤသီ/နံၣ်)

/  /

- တၢ်ဟ့ၣ်တၢ်အုၣ်ကီၤအပူၤကဆိတလဲၣ်လၢတၢ်အပူၤလၢအစ့ၢ်ကတၢၢ်တၢ်ရဲၣ်တၢ်ကျဲၤလၢအကြးဝဲဘဉ်ဒီးတၢ်အပူၤလၢအစ့ၢ်ကတၢၢ်အပတီၢ်ဂ ဒီးမ့ၢ်ဝဲဒၣ်ထဲပုၤမၤတၢ်ဖိအကီၤန့ၣ်လီၤ.(တၢ်မၤစ့ၢ်လီၤတၢ်အပူၤတၢ်ဟ့ၣ်တၢ်အုၣ်ကီၤအပူၤန့ၣ်ကဘဉ်မ့ၢ်ထဲလၢတၢ်ပတုၢ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်တဖၣ်အကီၤန့ၣ်လီၤ. က့ၢ်တၢ်သံက့ၢ်နီၣ်ဂံၢ် ၁၅ တက့ၢ်).

a. တၢ်မၤလီၢ်တဟ့ၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်ဘၢစးထီၣ်လၢမ့ၢ်နံၤအဝဲအံၤ (လါ/နံၤသီ/နံၣ်) \$

- b. ညီၣ်န့ၣ်လဲၣ်?
- တနွံတဘျီ
  - ခံနွံတဘျီ
  - တလါခံဘျီ
  - တလါတဘျီ
  - ၃လါတဘျီ
  - တနံၣ်တဘျီ

c. တၢ်ဆိတလဲၣ်မ့ၢ်နံၤမ့ၢ်သီ(လါ/နံၤသီ/နံၣ်)

/  /

- မ့ၢ်တၢ်မၤလီၢ်န့ၣ်ကဆိတလဲၣ်တမံၤမံၤဧါန့ၣ်ယတသ့ၣ်ညါဘဉ်.
- တၢ်မၤလီၢ်န့ၣ်တမၤတၢ်ဆိတလဲၣ်တမံၤမံၤဘဉ်.

\* တၢ်မ့ၢ်ဟ့ၣ်ကသံၣ်သသီတၢ်မၤစ့ၢ်လီၤလၢအဆိၣ်ဒီးဟ့ၣ်ပုၤပတုၢ်မ့ၢ်ဖိတဖၣ်န့ၣ်အစ့ၢ်ကတၢၢ်(ဖိဝဂ).ဒီးဟ့ၣ်တၢ်ကျၢၢ်ဘၢလၢအကါဒိၣ်ဒိၣ်အမ့ၢ်ကသံၣ်သရဲၣ်ဒီးသရဲၣ်မ့ၢ်ဖိတဖၣ်အတၢ်မၤစ့ၢ်လီၤတဖၣ်န့ၣ်.တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျၢၢ်အဝဲအံၤဘဉ်လီၤမိးမိးဒီးတၢ်လုၢ်လၢအဆိၣ်ဒီးတၢ်ဟံပနီၣ်တၢ်အလုၢ်အပူၤအစ့ၢ်ကတၢၢ်လၢပုၤညီၣ်သ့ဝဲန့ၣ်လီၤ.





တၢ်ပိာ်ထွဲ ဂ

တၢ်မၤစၢၤလၢတၢ်မၤပွဲၤလံာ်ပတံထီၣ်တဘဉ်အံၤ

ထဲဒၣ်လၢပုၤလၢအကြးဝဲဘဉ်ဝဲလၢလံာ်ပတံထီၣ်ပုၤဟ့ၣ်ကူၣ်တၢ်တဖၣ်, ပုၤန့ၣ်ကျဲတဖၣ်, ပုၤအခၢၣ်စး တဖၣ်ဒီး

ပုၤလၢအခါန့ၣ်တၢ်ဖိတၢ်လံာ်လၢပုၤဂၤအဂီၢ်တဖၣ်

နမ့ၢ်ပုၤလၢအကြးဝဲဘဉ်ဝဲလၢလံာ်ပတံထီၣ်အပုၤဟ့ၣ်ကူၣ်တၢ်တဖၣ်, ပုၤန့ၣ်ကျဲတဖၣ်, ပုၤအခၢၣ်စးတဖၣ်, ဒီးပုၤလၢအခါန့ၣ်တၢ်ဖိတၢ်လံာ်လၢပုၤဂၤအဂီၢ်တဖၣ်လၢအတီၣ်ထီၣ်လံာ်ပတံထီၣ်အဝဲအံၤလၢပုၤတဂၤအခၢၣ်စးန့ၣ်မၤပွဲၤလံာ်ပတံထီၣ်အဝဲအံၤ

1. စးထီၣ်ပတံထီၣ်မ့ၢ်နံၤမ့ၢ်သီ(လါ/နံၤသီ/န့ၣ်)	
<input type="text"/>	
2. မံၤစိၣ်ထံး, မံၤခၢၣ်သး, မံၤကတၢၢ်ဒီးလံာ်ဖျၢၣ်စဲးမံၤအကတၢၢ်တဖျၢၣ်အလီၢ်ခံ (Suffix)	
<input type="text"/>	
3. တၢ်ကရၢကရိအမံၤ	
<input type="text"/>	
4. အဉ်ဒံန့ၣ်ဂံၢ်(လၢအကြးဝဲဘဉ်ဝဲမ့ၢ်အိၣ်)	5. ထဲဒၣ်ခၢၣ်စးတဖၣ်/ပုၤလၢအခါန့ၣ်တၢ်ဖိတၢ်လံာ်လၢပုၤဂၤအဂီၢ်တဖၣ်; NPN နီၣ်ဂံၢ်
<input type="text"/>	<input type="text"/>

နယုထၢပုၤခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအီၤန့ၣ်သ့ဝဲဒၣ်န့ၣ်လီၤ

နဟ့ၣ်တၢ်အခွဲးလၢပုၤလၢတၢ်န့ၣ်အီၤတဂၤန့ၣ်ကကတၢၢ်တၢ်ဒီးပုၤဘဉ်ယးဒီးလံာ်ပတံထီၣ်တဘဉ်အံၤ, ထံၣ်နတၢ်ဂ့ၢ်တၢ်ကျိၤတဖၣ်, ဒီးဖံးမၤဟူးဂဲၤလၢတၢ်ဂ့ၢ်တၢ်ကျိၤဘဉ်ယးလံာ်ပတံထီၣ်တဘဉ်အံၤ, ဟံးယုၣ်ဒီးတၢ်ဒီးန့ၣ်ဘဉ်တၢ်ဂ့ၢ်တၢ်ကျိၤဘဉ်ယးနလံာ်ပတံထီၣ်ဒီးတၢ်ဆဲးလီၤမံၤလၢနခၢၣ်စးန့ၣ်လီၤ, ပုၤတဂၤအံၤန့ၣ်ဘဉ်တၢ်ကိးအီၤလၢပုၤခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအီၤန့ၣ်လီၤ, နမ့ၢ်လိၣ်ဘဉ်ဆီတလဲမ့ၢ်ထူးကွဲၣ်ပုၤခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအီၤန့ၣ်, ဆဲးကျဲတၢ်ဆိတၢ်ပုၤအလီၢ်န့ၣ်တက့ၢ်, နမ့ၢ်ပုၤလၢပုၤခၢၣ်စးလၢအဘဉ်တၢ်ယုထၢအီၤလၢအဘဉ်တၢ်ထီၣ်တၢ်သီလၢပုၤတဂၤအဂီၢ်န့ၣ်, အုၤထီၣ်ဘဉ်လံာ်အုၤသးယုၣ်ဒီးလံာ်ပတံထီၣ်န့ၣ်တက့ၢ်, စေတုၤအေၤသညယုၤကဘၢ်အေၤ စမသၢ် တၢ်အုၤ အုၤန စေတုၤအေၤသညဉ်

1. ခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအီၤတဂၤန့ၣ်အမံၤ(မံၤစိၣ်ထံး, မံၤခၢၣ်သး, မံၤကတၢၢ်)			
<input type="text"/>			
2. အိၣ်ဆိးလီၤကျဲ		3. ဓါးဖိနီၣ်ဂံၢ်	
<input type="text"/>		<input type="text"/>	
4. ဝှံးအမံၤ		5. ကီၢ်စဲးအမံၤ	6. ZIP code
<input type="text"/>		<input type="text"/>	<input type="text"/>
7. လီၤထံးနီၣ်ဂံၢ် ( <input type="text"/> ) <input type="text"/> - <input type="text"/>			
8. တၢ်ကရၢကရိအမံၤ			
<input type="text"/>			
9. အဉ်ဒံန့ၣ်ဂံၢ်(လၢအကြးဝဲဘဉ်ဝဲမ့ၢ်အိၣ်)			
<input type="text"/>			

လၢနဆဲးလီၤနမံၤအံၤ, နဟ့ၣ်တၢ်အခွဲးလၢပုၤတဂၤအံၤကဆဲးလီၤအမံၤလၢနလံာ်ပတံထီၣ်အဂီၢ်, မၤန့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢအမိးသဲးဘဉ်ယးလံာ်ပတံထီၣ်တဘဉ်အံၤဒီးဟူးဂဲၤမၤတၢ်လၢနခၢၣ်စးလၢတၢ်ဂ့ၢ်တၢ်ကျိၤအုၤညါခဲလၢလၢအဘဉ်ယးဒီးလံာ်ပတံထီၣ်တဘဉ်အံၤန့ၣ်လီၤ

10. ပုၤနီၣ်ဂံၢ် ဝ လၢအဆိၣ်ရဲၣ်လီၤအသးလၢလံာ်ပတံထီၣ်အဝဲအံၤအပုၤဆဲးလီၤအမံၤ	11. ဆဲးလီၤမံၤမ့ၢ်နံၤမ့ၢ်သီ(လါ/နံၤသီ/န့ၣ်)
<input type="text"/>	<input type="text"/>



